

- 将有几分收获。
- အကျိုးပေး I နဲ့ <a-kyo: bei:> 结果, 后果, (命运注定的)结果: ဒါလဲဘဝ ~ ထိုပြာထိုဘယ်ဖြစ်မလဲ။ 怎么能说这是命中注定的呢? II ကဲ <a- kyo: pei:> 产生效果, 使之受益或受害: ~ ချိန်မရောက်သေးလိုပါ။ 还未到受益(或得到报应)的时候。
- အကျိုးပေးသန ကဲ <a-kyo: bei: than> 发财, 得益, 财运亨通: ဒီကောင်လေးမွေးကတည်းကကျေနှင့်တော်တော် ~ တယ်။ 自从生下这个孩子, 我就很走运。 / ပါးရောင်းယဉ်လို ~ တယ်။ 买卖稻谷得利很多。
- အကျိုးပေါက်မြှုံးက် ကဲ <a- kyo: paut myaut> 得益, 受益, 产生效果
- အကျိုးပျော် ကဲ <a- kyo: pyet> 倒霉, 受害, 利益受损: သုတပါး ~ ဆောင်းအလုပ်မျိုး: 损人的事
- အကျိုးပြု ကဲ <a-kyo: pyu'> 为……服务, 有益于: လူအများစုံအတွက် ~ ရမည်။ 要为多数人谋利益。
- အကျိုးပြစ်ထွန်း ကဲ <a- kyo: phyit htun:> 有裨益, 有益, 有好的效果, 有利, 有助: ကလေးသူငယ်များအို ~ ဆောင်းကိုယ်လှုပ်ရွှေးလေ့ကျင့်မှု 对少年儿童有益的体育活动
- အကျိုးမဲ့ I ကော် <a-kyo: me'> 无益, 无利可图, 白白地: ~ သေလေတော့မည်။ 就要白白死去。 II နဲ့ <a-kyo: me'> 无益的事: သင်သည်အဘယ်ကြောင့်သူတော်မျိုး ~ ကိုယ့်ချင်ရသနည်း။ 你为什么要干损人的事?
- အကျိုးများ ကဲ <a-kyo: mya:> 利益多, 好处大
- အကျိုးယတ် ကဲ <a- kyo: yout> 吃亏, 受损失, 损害, 不利
- အကျိုးယတ်အနတ္တ ကော် <a-kyo: yout a-nat ta'> 无益, 徒劳: အဲခိုင်လိပ်ကြယ်နှစ်ဘက်လုံး ~ ဖြစ်ကြော်တော့မှု။ 如果那样做的话, 肯定对双方都无好处。
- အကျိုးရောက် ကဲ <a- kyo: yaut> 产生效果, 得益: ချက်ချင်း ~ မဲ့တော်များ 马上收效的工作
- အကျိုးရှိ ကဲ <a- kyo: shi'> 有好处, 有利
- အကျိုးလို ကဲ <a- kyo: lo> 想得好结果: ~ ထိုပြောင်းလော်းပတ်ထမ်းလွှား။ 想得好报, 却事与愿违。
- အကျိုးသက်ရောက် ကဲ <a- kyo: thet yaut> 奏效, 成功: ဤသိပ္ပါလိုပိုင်းသည်သားသမီးများအတွက်ပါ ~ မှန်သည်။ 这样做对儿女也有好处。
- အကျိုးသင့်အကြောင်းသင့် ကော် <a-kyo: dhin' a-kyau: din'> 合乎道理地(说): ~ ရှင်းပြသည်။ 讲明道理。
- အကျိုးအကြောင်း နဲ့ <a-kyo: a-kyau:> 前因后果, 理由
- အကျိုးအကြောင်းတရား နဲ့ <a-kyo: a-kyau: t-ya:> 【佛】因果
- အကျိုးအပဲ နဲ့ <a- kyo: a-pe'> 支离破碎之物, 残缺之物, 残片
- အကျိုးအပျော် နဲ့ <a- kyo: a- pyet> 破烂的东西, 废品
- အကျိုးအပြစ် နဲ့ <a-kyo: a-pit> 利弊: ~ ကိုယ်ပြီးဆောင်းရွက်သင့်သည်။ 做事应权衡利弊。
- အကျိုးအမြတ် နဲ့ <a- kyo: a- myat> 利益; 利润: ~ ရှိသော လုပ်ငန်း 有利可图的行业
- အကျိုးအသိနိသင် နဲ့ <a-kyo: a ni' thin> 益处, 好处, 效用: မြေသာစာအမျိုးမျိုးတို့၏ ~ 各种肥料的效用
- အကျိုးဝင် နဲ့ <a-kyon: win> 属于, 包括在内: ကယ်ဆယ်ရေးလုပ်ငန်းသည်သာ့ချောင်ချိရေးလုပ်ငန်းတင် ~ သည်။ 救灾工作属于福利事业。
- အကျိုးကျက် နဲ့ <a-kyet> 煮熟了的: ဒီကြက်ဗျာ ~ လားအစိမ်းလား။ 这鸡蛋是熟的还是生的? / ဒီထမင်းကနဲ့ ~ လိုနေတယ်။ 这饭还欠一点火。
- အကျိုးကျက်အကန် ကော် <a-kyaut a- kan> 互不相让, 争执不下: ~ ပြင်းရှုံးကြော်လေသည်။ 互不相让地争论着。
- အကျိုးကို မဲ့ <a- kyait> 一口(饮一口的量): ရေတအိုးကို ~ ဂျွဲနှုန်းကောင်သောက်နိုင်သေား။ 一罐水用二十口能喝完吗?
- အကျိုးကျက်' ① <a-kyin'> ① 锻炼, 熟悉(某项工作), 练习 ② 习惯, 习性, 脾性, 秉性: ~ ဖြစ်သွို့ပါ။ 成为习惯了。 / ~ ကောင်: 好习惯 ③ 品德, 品行: ~ ပျက်သည်။ 品德败坏。 / စင်ကြယ်သော် ~ 有修养的行为(遵守戒规)
- အကျိုးစာ့ကာ နဲ့ <a-kyin' za ga'> [缅·巴]习惯, 品德
- အကျိုးစာ့ရုံး နဲ့ <a-kyin' za reit ta'> 道德, 品行, 品德
- အကျိုးဆိုး ကဲ <a-kyin' hso:> 道德败坏, 品行不端, 坏习惯
- အကျိုးတရား နဲ့ <a-kyin' t-ya:> 行为, 道德, 品质
- အကျိုးတန် ကဲ <a-kyin' tan> 品行坏, 堕落
- အကျိုးပါ ကဲ <a- kyin' pa> 已成习惯, 养成…习惯: ဘယ်ဘက်လက်နှစ်စာရေးဘာကိုမပြင်ဆင်ယင် ~ သွားလိမ့်မယ်။ 用左手写字, 不让他改正就成习惯了。
- အကျိုးပျော် I နဲ့ <a-kyin' byet> 品德败坏者 II ကဲ <a-kyin' pyet> 道德败坏, 腐化, 堕落: အပြစ်ကျုံ ~ လူထု 堕落的青少年
- အကျိုးပျော်ပြု ကဲ <a- kyin' pyet pya:> = အကျိုးပျော်
- အကျိုးပျော်ပြုး ကဲ <a- kyin' phaut pya:> = အကျိုးပျော်
- အကျိုးယတ် I နဲ့ <a-kyin' yout> 恶习, 卑鄙行为 II ကဲ <a-kyin' yout> 行为卑鄙
- အကျိုးရ ကဲ <a- kyin' ya'> ① 习惯于; 适合……: မန်စောင်းထိုးလမ်းလျောက်တာ ~ နေပြီ။ 大清早起来散步已成习惯了。 ② 熟练; 熟悉: အဘိဓာန်အလုပ် ~ နေပြီ။ 已经熟悉词典工作了。
- အကျိုးလုပ် ကဲ <a- kyin' lout> 养成习惯, 培养习惯: စောင်းလုပ် ~ ရှိပေးလေသည်။ 从小就养成习惯。
- အကျိုးသိက္ခာ နဲ့ <a-kyin' theit kha> 品行, 行为